

လေ့လေ့ရမ်းရမ်း ကဝါ <lwei' lwei' yan: yan:> (古)丰富,大量

လေ့လေ့လောက်လောက် ကဝါ <lwei' lwei' laut laut> (古)丰富,大量,充足

လေ့ ကါ <lwei:> 大吃,狼吞虎咽: အားပါးတရ ~ နေသည်။ 狼吞虎咽地吃着。

လဲ့လီးလဲ့လက် ကဝါ <lwe' li: lwe' let> (书) ①东摇西晃,晃晃悠悠 ②错误百出地

လဲ့ ကါ <lwe:> ①偏差,差错,错误: အထင် ~ သည်။ 误会。 / အခိုပျယ် ~ နေသည်။ 意思有差错。 / ဝတ္ထုထဲကအကြောင်း ဟာရာဇဝင်အချက်အလက်တွေနဲ့ ~ နေတယ်။ 小说的情节与史实有出入。 ②除……之外(一般与 မှ၊ က 连用): ကျမ ဟာသူက ~ လျင်ဖွဲ့ဆန်ကွဲထင်သည်။ 除了他我都看不上眼。

လဲ့ကမ်း ကါ <lwe: kan:> 谬误: အကျင့်တရား ~ သည်။ 品质不良。

လဲ့ချော် ကါ <lwe: khyaw> 偏离,差错

လဲ့ချွတ် ကါ <lwe: khyut> = လဲ့

လဲ့ဗေယ်ဗေ အါ <lwe: zei phe zei> “老天保佑,但愿不是如此”(在未说不吉利的前之事先说的话): ဖူဟဲ့ ~ ၊ ငါသားလေးများပါသွားယင်တော့ရင်ကျိုးပြီးသားပဲ။ 老天保佑,我的儿子千万不要在里头,不然,可要我的老命了。

လဲ့မှား ကါ <lwe: hma:> 错,谬误

လဲ့လီလဲ့လက် ကဝါ <lwe: li lwe: let> = လဲ့လီးလဲ့လက်

လဲ့လေဖယ်လေ အါ <lwe: lei phe lei> = လဲ့ဗေယ်ဗေ

လဲ့လက်/လဲ့လက် ကါ <lwe: let/ lwe' let> (古) = လဲ့မှား

လဲ့လက်ကားရား ကဝါ <lwe: let ka: ya:> (古)错误地

လဲ့လဲ့ကမ်းကမ်း ကဝါ <lwe: lwe: kan: gan:> 错误地

လဲ့လဲ့ချော်ချော် ကဝါ <lwe: lwe: khyaw gyaw> 错误地

လဲ့သွေ ကါ <lwe: thwei> 偏离,差错

လွတ်လွတ် ကဝါ <lwet lwet> (罕)流畅地,滔滔不绝地,喋喋不休地

လွင့် ကါ <lwin'> ①飘扬: အလံဟာကောင်းကင်မှာ ~ နေတယ်။ 旗帜在天空中飘扬。 ②消散,分散,飞散: စိတ် ~ နေတယ်။ 心不在焉。 / ဧတ္တူတွေ ~ ကုန်ပြီ။ 纸都被风吹跑了。 ③褪色: ပုဆိုးနေပူခံလိုအရောင် ~ ကုန်ပြီ။ 筒裙被晒褪了色。

လွင့်စဉ် ကါ <lwin' sin> 溅出,飞溅

လွင့်တက် ကါ <lwin' tet> 蒸发,升华

လွင့်ပါး ကါ <lwin' ba:> ①消失,消散: စိတ် ~ သည်။ 思想不集中,心不在焉。 / ဝိမ်ဖြူတို့ညင်ညင်သာသာ ~ နေကြ၏။ 白云慢慢地消散。 ②褪色: အရောင် ~ သွားသည်။ 褪色。

လွင့်ပျံ ကါ <lwin' pyan'> 飞扬,腾起

လွင့်ပျောက် ကါ <lwin' pyaut> 消散,消失

လွင့်ပျော ကါ <lwin' myaw:> 消散,东跑西走

လွင့်ရှား ကါ <lwin' sha:> ①芳香 ②消失,消散

လွင့် I နါ <lwin> ①空地,平原 ②(喻)空地: စားကြပို့ကျ မတော့ခိုက်ထဲမှာ ~ ဖြစ်နေပြီ။ 吃吧,我肚子已饿了。 II

ကါ <lwin> ①(颜色)鲜艳: အရောင် ~ သည့်ပုဆိုး။ 颜色鲜艳的筒裙。 ②(声音)悦耳: အသံ ~ သည်။ 声音清脆。 ③散漫: ကြာတော့စိတ်တွေ ~ ပြီးစာကြည့်လိုမရတော့ဘူး။ 时间一长,心神不集中,书都看不进去了。

လွင့်ကျင်း I နါ <lwin kyin:> 平原,旷野 II ကါ <lwin kyin:> 干净,空荡荡

လွင့်ကွက် နါ <lwin gwet> 空地

လွင့်တီး နါ <lwin ti:> 旷野

လွင့်တီးခေါင် နါ <lwin ti: gaun> = လွင့်ပြင်

လွင့်တီးတီး နါ <lwin ti: di:> = လွင့်ပြင်

လွင့်တီးပြင် နါ <lwin ti: byin> = လွင့်ပြင်

လွင့်ထီးထီး နါ <lwin hti: di:> = လွင့်ပြင်

လွင်ပ I နဝါ <lwin pa'> ①鲜艳,闪闪发光 ②愉快,欢乐

II နါ <lwin ba'> = လွင်ပြင်

လွင်ပြင် နါ <lwin byin> 空地,平原,旷野

လွင်ပြင်ဗလဟာ နါ <lwin byin d-l-ha> = လွင်ပြင်

လွင်မှုန့် နါ <lwin hmon'> (古)扑粉

လွင်လဟာ နါ <lwin l-ha> = လွင်ပြင်

လွင်လွင် ကဝါ <lwin lwin> 光闪闪,亮闪闪

လွင်လွင်ပပ ကဝါ <lwin lwin pa' ba'> ①光彩夺目 ②高高兴兴

လွင်သာယာ နဝါ <lwin tha ya> 声音清脆美妙: တေးသံက ~ နှင့်ထွက်ပေါ်လာသည်။ 出现清脆美妙的歌声。

လွတ် I ကါ <lut> ①自由,无拘无束:(俚)放荡无羁: မောင် မောင်တော့အတော် ~ နေပြီ။ 貌貌这下可就无拘无束了。 ②能摆脱,能避开: ဘေးရန် ~ သည်။ 脱险了。 ③逃脱了: တရားခံ ~ သွားသည်။ 罪犯逃掉了。 / ~ အောင်မှန်း သည်။ 挣脱出来。 / တရားဥပဒေနှင့်မ ~ ။ 犯法。 / ကောင်းပြောတာဘောင်က ~ နေပြီ။ 发言讲过头了。 ④空,免除,无: နှင်းပေါက်ခဲ ~ သောရက် 无霜期 / အနာအဆာ ~ တဲ့ ပန်းကန်ယူခဲ့။ 把那个没坏的碗拿来。 II နဝါ <lut> 空的,没有……的: နေရာ ~ 空位子 / အခဲ ~ 免费 / ပုံး ~ 空桶,空箱 / သေတ္တာ ~ 空箱子

လွတ်ကင်း ကါ <lut kin:> 摆脱,豁免,脱离: ဘေးအန္တရာယ်မှ ~ သည်။ 摆脱了灾难,脱险了。 / အမှု ~ သည်။ 不构成案情(无罪)。 / ဥပဒေနှင့်မ ~ 触犯王法 / ကောင်းပြောယင် ~ စွာပြောတတ်တယ်။ (会讲话)说得让人抓不住把柄。 / စီးပွားရေးနယ်ပယ်သည်လည်းပန်းချီနှင့် ~ ရှိမရပေ။ 经济领域也离不开美术。

လွတ်ကျ ကါ <lut kya'> (脱手)掉下: ပန်းကန် ~ လို့ကဲ့သွား တယ်။ 碗失手掉在地上摔碎了。

လွတ်ကွာ ကါ <lut kwa> 脱离,自由